





မိုးနွယ်သောအခါမှာမိုးခင်းသောအခါမှာ
မိုးနွယ်သောအခါမှာမိုးခင်းသောအခါမှာ

မိုးနွယ်သောအခါမှာမိုးခင်းသောအခါမှာ
မိုးနွယ်သောအခါမှာမိုးခင်းသောအခါမှာ

မိုးနွယ်သောအခါမှာမိုးခင်းသောအခါမှာ
မိုးနွယ်သောအခါမှာမိုးခင်းသောအခါမှာ

Handwritten text in Devanagari script, likely a continuation of the previous page, starting with "अथ च" (Ath Cha).

[illegible]

1. *Chlorophyll a* (green)
 2. *Chlorophyll b* (yellow-green)
 3. *Chlorophyll c* (blue-green)
 4. *Chlorophyll d* (red)
 5. *Chlorophyll e* (brown)
 6. *Chlorophyll f* (purple)
 7. *Chlorophyll g* (pink)
 8. *Chlorophyll h* (orange)
 9. *Chlorophyll i* (red-orange)
 10. *Chlorophyll j* (red-brown)
 11. *Chlorophyll k* (brown)
 12. *Chlorophyll l* (black)

သုတေသန အကျဉ်းချုပ်များကို ပြုစုရာတွင် အထူးအားပြုခဲ့ပါသည်။

အထူးသတိပြုရန်အတွက် အထူးအားပြုခဲ့ပါသည်။

အထူးသတိပြုရန်အတွက် အထူးအားပြုခဲ့ပါသည်။

Handwritten text in Devanagari script on the left strip of the palm leaf manuscript. The text is arranged in three lines, with the first line starting with a small symbol resembling 'ॐ' or a similar religious/ritual character. The script is cursive and typical of traditional Indian manuscript writing.

Handwritten text in Devanagari script on the right strip of the palm leaf manuscript. This strip continues the text from the left strip, also written in three lines. The script is consistent with the left strip, showing a continuous flow of text across the joined leaves.

၁၆။ ရှိသော အရာများကို အောက်ပါအတိုင်း ဖော်ပြပါ။
အောက်ပါအတိုင်း ဖော်ပြပါ။
အောက်ပါအတိုင်း ဖော်ပြပါ။

၁၂၁၂ ခုနှစ် ဇန်နဝါရီလ ၁၂ ရက်နေ့ နံနက် ၈ နာရီခန့်တွင်
ကျောက်စာတပ်ကြီးပေါ်တွင် နေထိုင်သော

ကျောက်စာတပ်ကြီးပေါ်တွင် နေထိုင်သော
ကျောက်စာတပ်ကြီးပေါ်တွင် နေထိုင်သော

ကျောက်စာတပ်ကြီးပေါ်တွင် နေထိုင်သော
ကျောက်စာတပ်ကြီးပေါ်တွင် နေထိုင်သော

ဟူ၍မူလ၌ ပါရှိသော အခန်းများကို (အောက်) ခွဲ၍ အောက်
ဦးစွာ ဖော်ပြပါမည်။

၁။ အောက်ပါ အခန်းများကို (အောက်) ခွဲ၍ အောက်
ဦးစွာ ဖော်ပြပါမည်။

အောက်ပါ အခန်းများကို (အောက်) ခွဲ၍ အောက်
ဦးစွာ ဖော်ပြပါမည်။

၅

ပြောရာမှာ ပြောသောကြောင့် ပြောရာမှာ ပြောသောကြောင့် ပြောသောကြောင့် ပြောသောကြောင့်
ပြောသောကြောင့် ပြောသောကြောင့် ပြောသောကြောင့် ပြောသောကြောင့် ပြောသောကြောင့်
ပြောသောကြောင့် ပြောသောကြောင့် ပြောသောကြောင့် ပြောသောကြောင့် ပြောသောကြောင့်
ပြောသောကြောင့် ပြောသောကြောင့် ပြောသောကြောင့် ပြောသောကြောင့် ပြောသောကြောင့်

အာရှတိုက်မှာ ကိုယ်ပြောခဲ့သောအတိုင်းပေါ့၊

၄၈၆၁ နှစ်မှာ ပြီးခဲ့သောအတိုင်းပေါ့၊

၁၈၆၁ နှစ်မှာ ပြီးခဲ့သောအတိုင်းပေါ့၊

အာရှတိုက်မှာ ကိုယ်ပြောခဲ့သောအတိုင်းပေါ့၊

၄၈၆၁ နှစ်မှာ ပြီးခဲ့သောအတိုင်းပေါ့၊

၁၈၆၁ နှစ်မှာ ပြီးခဲ့သောအတိုင်းပေါ့၊

၁၈၇၅ ခုနှစ်၊ ဧပြီလ၊ ၁၀ ရက်၊ နံနက် ၈ နာရီ၊ မိုးရွာနေသောအခါ၊ မြောက်ဘက်သို့

၁၉ ခုနှစ်၊ ဧပြီလ၊ ၁၀ ရက်၊ နံနက် ၈ နာရီ၊ မိုးရွာနေသောအခါ၊ မြောက်ဘက်သို့

၂၀ ခုနှစ်၊ ဧပြီလ၊ ၁၀ ရက်၊ နံနက် ၈ နာရီ၊ မိုးရွာနေသောအခါ၊ မြောက်ဘက်သို့

Handwritten text in Tamil script on a palm leaf manuscript. The text is arranged in approximately three horizontal lines across the length of the leaf. Two circular holes are visible, used for threading a cord to bind multiple leaves together. The script is a traditional form of the Tamil language, and the leaf shows signs of age and wear.

பல சூத்திரங்கள் கூறியுள்ளன. பற்றிப் பார்த்தால்
தான் பற்றியது. பற்றியது பற்றியது. பற்றியது பற்றியது.
பற்றியது பற்றியது. பற்றியது பற்றியது. பற்றியது பற்றியது.

(Faint handwritten Burmese script)

ရွှေကျွန်း ၁၂၁ ရွှေကျွန်း ၁၂၂
ရွှေကျွန်း ၁၂၃ ရွှေကျွန်း ၁၂၄
ရွှေကျွန်း ၁၂၅ ရွှေကျွန်း ၁၂၆
ရွှေကျွန်း ၁၂၇ ရွှေကျွန်း ၁၂၈
ရွှေကျွန်း ၁၂၉ ရွှေကျွန်း ၁၃၀

ရွှေကျွန်း ၁၃၁ ရွှေကျွန်း ၁၃၂
ရွှေကျွန်း ၁၃၃ ရွှေကျွန်း ၁၃၄
ရွှေကျွန်း ၁၃၅ ရွှေကျွန်း ၁၃၆
ရွှေကျွန်း ၁၃၇ ရွှေကျွန်း ၁၃၈
ရွှေကျွန်း ၁၃၉ ရွှေကျွန်း ၁၄၀

၁။ ပါးပျဉ်းနှင့် ပါးပျဉ်းပေါ်တွင်
ပါးပျဉ်းနှင့် ပါးပျဉ်းပေါ်တွင်

ပါးပျဉ်းနှင့် ပါးပျဉ်းပေါ်တွင်
ပါးပျဉ်းနှင့် ပါးပျဉ်းပေါ်တွင်

ပါးပျဉ်းနှင့် ပါးပျဉ်းပေါ်တွင်
ပါးပျဉ်းနှင့် ပါးပျဉ်းပေါ်တွင်

ပါးပျဉ်းနှင့် ပါးပျဉ်းပေါ်တွင်
ပါးပျဉ်းနှင့် ပါးပျဉ်းပေါ်တွင်

ပါးပျဉ်းနှင့် ပါးပျဉ်းပေါ်တွင်
ပါးပျဉ်းနှင့် ပါးပျဉ်းပေါ်တွင်

ပါးပျဉ်းနှင့် ပါးပျဉ်းပေါ်တွင်
ပါးပျဉ်းနှင့် ပါးပျဉ်းပေါ်တွင်

၁။ ဤသို့ပါက အောက်ဖော်ပြပါအတိုင်း ဆက်လက်လုပ်ဆောင်ရမည်။
၂။ ပထမဦးစွာ မြေပုံကို ကြည့်ရှုပြီး မြေပုံအောက်ရှိ
အချက်အလက်များကို သိရှိရန် လိုအပ်သည်။
၃။ ထို့နောက် မြေပုံကို အောက်ဖော်ပြပါအတိုင်း

Handwritten text in Tamil script, likely a list or record, with a large black dot on the right side.

புதுபுதுகளினை உணர்ந்து கொள்ளுதல்
அதற்குரிய காரணங்களை உணர்ந்து கொள்ளுதல்
கொண்டிருக்கின்றன.

သို့သော်လည်း နေရာအားလုံးမှာ နေရာအားလုံးမှာ

နေရာအားလုံးမှာ နေရာအားလုံးမှာ နေရာအားလုံးမှာ

နေရာအားလုံးမှာ နေရာအားလုံးမှာ နေရာအားလုံးမှာ

နေရာအားလုံးမှာ နေရာအားလုံးမှာ နေရာအားလုံးမှာ

နေရာအားလုံးမှာ နေရာအားလုံးမှာ နေရာအားလုံးမှာ

နေရာအားလုံးမှာ နေရာအားလုံးမှာ နေရာအားလုံးမှာ

အကုသိုလ်တရားတို့ကို ဝါဒတော်တို့၏ အကျဉ်းချုပ်တို့၌ ဖော်ပြထားသည်။

အကုသိုလ်တရားတို့၏ အကျဉ်းချုပ်တို့၌ ဖော်ပြထားသည်။

အကုသိုလ်တရားတို့၏ အကျဉ်းချုပ်တို့၌ ဖော်ပြထားသည်။

Handwritten text in a script, likely Tamil, on the left fragment of the palm leaf.

Handwritten text in a script, likely Tamil, on the left fragment of the palm leaf.

Handwritten text in a script, likely Tamil, on the right fragment of the palm leaf.

Handwritten text in a script, likely Tamil, on the right fragment of the palm leaf.

အကျဉ်းချုပ်အားဖြင့် အကျဉ်းချုပ်အားဖြင့် အကျဉ်းချုပ်အားဖြင့်
အကျဉ်းချုပ်အားဖြင့် အကျဉ်းချုပ်အားဖြင့် အကျဉ်းချုပ်အားဖြင့်
အကျဉ်းချုပ်အားဖြင့် အကျဉ်းချုပ်အားဖြင့် အကျဉ်းချုပ်အားဖြင့်
အကျဉ်းချုပ်အားဖြင့် အကျဉ်းချုပ်အားဖြင့် အကျဉ်းချုပ်အားဖြင့်

Handwritten text in Tamil script on a palm leaf manuscript. The text is arranged in several lines, with a central binding hole visible. The script is cursive and appears to be a historical form of the Tamil language.

செய்யப்பட்டிருக்கின்றது. அப்படியே
செய்யப்பட்டிருக்கின்றது. அப்படியே

செய்யப்பட்டிருக்கின்றது. அப்படியே
செய்யப்பட்டிருக்கின்றது. அப்படியே

செய்யப்பட்டிருக்கின்றது. அப்படியே
செய்யப்பட்டிருக்கின்றது. அப்படியே

செய்யப்பட்டிருக்கின்றது. அப்படியே
செய்யப்பட்டிருக்கின்றது. அப்படியே

செய்யப்பட்டிருக்கின்றது. அப்படியே
செய்யப்பட்டிருக்கின்றது. அப்படியே

செய்யப்பட்டிருக்கின்றது. அப்படியே
செய்யப்பட்டிருக்கின்றது. அப்படியே

Handwritten text in a script, likely Indic, on a palm leaf manuscript. The text is arranged in three horizontal lines across the length of the leaf. The script is finely etched into the surface of the dried leaf. The leaf is light brown and shows signs of age and wear, with two circular holes visible for binding.

Handwritten text in Burmese script, likely a list or record, written on aged paper. The text is arranged in several lines, with some characters appearing to be in a different script or dialect. The paper shows signs of wear and discoloration.

Handwritten text in Burmese script, continuing the list or record from the left side. The text is arranged in several lines, with some characters appearing to be in a different script or dialect. The paper shows signs of wear and discoloration.

Handwritten text in a script, likely Indic, inscribed on a palm leaf. The text is arranged in approximately 10 horizontal lines. The script is finely etched into the surface of the leaf. The leaf is light brown and shows signs of age and wear. There are three circular holes visible along the length of the leaf, which were traditionally used for threading a cord to bind multiple leaves together into a book format. The text appears to be a continuous passage, possibly a religious or philosophical treatise, given the context of such inscriptions.

29/11/2020 10:10 AM

செய்து கொடுத்திருக்கிறார்கள்.

1. အောက်ပါအတိုင်း ဖြစ်ပေါ်လာသည်ကို ဖော်ပြပါ။
 2. အောက်ပါအတိုင်း ဖြစ်ပေါ်လာသည်ကို ဖော်ပြပါ။

Handwritten text in Devanagari script, likely bleed-through from the reverse side of the page.

... 4000 ...

279-280 (2) 279-280 (2) 279-280 (2) 279-280 (2) 279-280 (2)

Handwritten text in Burmese script, likely a historical document or manuscript. The text is written in a cursive style and is partially obscured by a hole on the left side.

Handwritten text in Burmese script, likely a historical document or manuscript. The text is written in a cursive style and is partially obscured by a hole on the right side.

၁၇၄၅ ခုနှစ် နတ်ကလေး ၁၇၄၅ ခုနှစ် နတ်ကလေး ၁၇၄၅ ခုနှစ်

၁၇၄၅ ခုနှစ် နတ်ကလေး ၁၇၄၅ ခုနှစ် နတ်ကလေး ၁၇၄၅ ခုနှစ်

၁၇၄၅ ခုနှစ် နတ်ကလေး ၁၇၄၅ ခုနှစ် နတ်ကလေး ၁၇၄၅ ခုနှစ်

၁၇၄၅ ခုနှစ် နတ်ကလေး ၁၇၄၅ ခုနှစ် နတ်ကလေး ၁၇၄၅ ခုနှစ်

၁၇၄၅ ခုနှစ် နတ်ကလေး ၁၇၄၅ ခုနှစ် နတ်ကလေး ၁၇၄၅ ခုနှစ်

၁၇၄၅ ခုနှစ် နတ်ကလေး ၁၇၄၅ ခုနှစ် နတ်ကလေး ၁၇၄၅ ခုနှစ်

Handwritten text in a script, likely Indic, on the left portion of the palm leaf. The text is arranged in approximately four horizontal lines. The first line begins with a character that resembles 'Om' or a similar religious symbol. The script is cursive and densely packed.

Handwritten text in a script, likely Indic, on the right portion of the palm leaf. This section also contains approximately four horizontal lines of text, continuing the script from the left. The text is written in a similar cursive style. There are two circular holes visible on this side of the leaf, which were traditionally used for threading a cord to bind multiple leaves into a book format.

Handwritten text in Devanagari script on the left leaf of a palm-leaf manuscript. The text is arranged in approximately four horizontal lines. The leaf is light brown and shows signs of age and wear.

Handwritten text in Devanagari script on the right leaf of a palm-leaf manuscript. The text is arranged in approximately four horizontal lines. The leaf is light brown and shows signs of age and wear.

Handwritten text in a cursive script, likely a historical document or manuscript. The text is written on a light-colored, aged paper strip.

Handwritten text in a cursive script, likely a historical document or manuscript. The text is written on a light-colored, aged paper strip.

Handwritten text in a cursive script, likely a historical document or manuscript. The text is written on a light-colored, aged paper strip.

အကျယ်အဝန်းကို ပြောဆိုပါသည်။

အကျယ်အဝန်းကို ပြောဆိုပါသည်။

အကျယ်အဝန်းကို ပြောဆိုပါသည်။

අනුරාධපුරයෙහි සිටින විට
පුරාණයෙහි සිටින විට
පුරාණයෙහි සිටින විට

පුරාණයෙහි සිටින විට
පුරාණයෙහි සිටින විට
පුරාණයෙහි සිටින විට

1870
1871
1872
1873
1874
1875
1876
1877
1878
1879
1880
1881
1882
1883
1884
1885
1886
1887
1888
1889
1890
1891
1892
1893
1894
1895
1896
1897
1898
1899
1900

1901
1902
1903
1904
1905
1906
1907
1908
1909
1910
1911
1912
1913
1914
1915
1916
1917
1918
1919
1920
1921
1922
1923
1924
1925
1926
1927
1928
1929
1930
1931
1932
1933
1934
1935
1936
1937
1938
1939
1940
1941
1942
1943
1944
1945
1946
1947
1948
1949
1950
1951
1952
1953
1954
1955
1956
1957
1958
1959
1960
1961
1962
1963
1964
1965
1966
1967
1968
1969
1970
1971
1972
1973
1974
1975
1976
1977
1978
1979
1980
1981
1982
1983
1984
1985
1986
1987
1988
1989
1990
1991
1992
1993
1994
1995
1996
1997
1998
1999
2000

၁၈၈၇ ခုနှစ် ဇန်နဝါရီလ ၁၀ ရက်နေ့
၁၈၈၇ ခုနှစ် ဇန်နဝါရီလ ၁၀ ရက်နေ့

၁၈၈၇ ခုနှစ် ဇန်နဝါရီလ ၁၀ ရက်နေ့
၁၈၈၇ ခုနှစ် ဇန်နဝါရီလ ၁၀ ရက်နေ့

၁၈၈၇ ခုနှစ် ဇန်နဝါရီလ ၁၀ ရက်နေ့
၁၈၈၇ ခုနှစ် ဇန်နဝါရီလ ၁၀ ရက်နေ့

၁၈၈၇ ခုနှစ် ဇန်နဝါရီလ ၁၀ ရက်နေ့
၁၈၈၇ ခုနှစ် ဇန်နဝါရီလ ၁၀ ရက်နေ့

၁၈၈၇ ခုနှစ် ဇန်နဝါရီလ ၁၀ ရက်နေ့
၁၈၈၇ ခုနှစ် ဇန်နဝါရီလ ၁၀ ရက်နေ့

၁၈၈၇ ခုနှစ် ဇန်နဝါရီလ ၁၀ ရက်နေ့
၁၈၈၇ ခုနှစ် ဇန်နဝါရီလ ၁၀ ရက်နေ့

செய்து 1093 - மீட்டி 1094 ஆகிய
பிரதம 1094 ஆகிய

பிரதம 1094 ஆகிய

பிரதம 1094 ஆகிய

செய்து 1093 - மீட்டி 1094 ஆகிய

பிரதம 1094 ஆகிய

பிரதம 1094 ஆகிய

Handwritten text in Burmese script, likely a manuscript or document page.

1. 1990-1991
 2. 1991-1992
 3. 1992-1993
 4. 1993-1994
 5. 1994-1995
 6. 1995-1996
 7. 1996-1997
 8. 1997-1998
 9. 1998-1999
 10. 1999-2000
 11. 2000-2001
 12. 2001-2002
 13. 2002-2003
 14. 2003-2004
 15. 2004-2005
 16. 2005-2006
 17. 2006-2007
 18. 2007-2008
 19. 2008-2009
 20. 2009-2010
 21. 2010-2011
 22. 2011-2012
 23. 2012-2013
 24. 2013-2014
 25. 2014-2015
 26. 2015-2016
 27. 2016-2017
 28. 2017-2018
 29. 2018-2019
 30. 2019-2020
 31. 2020-2021
 32. 2021-2022
 33. 2022-2023
 34. 2023-2024
 35. 2024-2025
 36. 2025-2026
 37. 2026-2027
 38. 2027-2028
 39. 2028-2029
 40. 2029-2030
 41. 2030-2031
 42. 2031-2032
 43. 2032-2033
 44. 2033-2034
 45. 2034-2035
 46. 2035-2036
 47. 2036-2037
 48. 2037-2038
 49. 2038-2039
 50. 2039-2040
 51. 2040-2041
 52. 2041-2042
 53. 2042-2043
 54. 2043-2044
 55. 2044-2045
 56. 2045-2046
 57. 2046-2047
 58. 2047-2048
 59. 2048-2049
 60. 2049-2050
 61. 2050-2051
 62. 2051-2052
 63. 2052-2053
 64. 2053-2054
 65. 2054-2055
 66. 2055-2056
 67. 2056-2057
 68. 2057-2058
 69. 2058-2059
 70. 2059-2060
 71. 2060-2061
 72. 2061-2062
 73. 2062-2063
 74. 2063-2064
 75. 2064-2065
 76. 2065-2066
 77. 2066-2067
 78. 2067-2068
 79. 2068-2069
 80. 2069-2070
 81. 2070-2071
 82. 2071-2072
 83. 2072-2073
 84. 2073-2074
 85. 2074-2075
 86. 2075-2076
 87. 2076-2077
 88. 2077-2078
 89. 2078-2079
 90. 2079-2080
 91. 2080-2081
 92. 2081-2082
 93. 2082-2083
 94. 2083-2084
 95. 2084-2085
 96. 2085-2086
 97. 2086-2087
 98. 2087-2088
 99. 2088-2089
 100. 2089-2090
 101. 2090-2091
 102. 2091-2092
 103. 2092-2093
 104. 2093-2094
 105. 2094-2095
 106. 2095-2096
 107. 2096-2097
 108. 2097-2098
 109. 2098-2099
 110. 2099-2100
 111. 2100-2101
 112. 2101-2102
 113. 2102-2103
 114. 2103-2104
 115. 2104-2105
 116. 2105-2106
 117. 2106-2107
 118. 2107-2108
 119. 2108-2109
 120. 2109-2110
 121. 2110-2111
 122. 2111-2112
 123. 2112-2113
 124. 2113-2114
 125. 2114-2115
 126. 2115-2116
 127. 2116-2117
 128. 2117-2118
 129. 2118-2119
 130. 2119-2120
 131. 2120-2121
 132. 2121-2122
 133. 2122-2123
 134. 2123-2124
 135. 2124-2125
 136. 2125-2126
 137. 2126-2127
 138. 2127-2128
 139. 2128-2129
 140. 2129-2130
 141. 2130-2131
 142. 2131-2132
 143. 2132-2133
 144. 2133-2134
 145. 2134-2135
 146. 2135-2136
 147. 2136-2137
 148. 2137-2138
 149. 2138-2139
 150. 2139-2140
 151. 2140-2141
 152. 2141-2142
 153. 2142-2143
 154. 2143-2144
 155. 2144-2145
 156. 2145-2146
 157. 2146-2147
 158. 2147-2148
 159. 2148-2149
 160. 2149-2150
 161. 2150-2151
 162. 2151-2152
 163. 2152-2153
 164. 2153-2154
 165. 2154-2155
 166. 2155-2156
 167. 2156-2157
 168. 2157-2158
 169. 2158-2159
 170. 2159-2160
 171. 2160-2161
 172. 2161-2162
 173. 2162-2163
 174. 2163-2164
 175. 2164-2165
 176. 2165-2166
 177. 2166-2167
 178. 2167-2168
 179. 2168-2169
 180. 2169-2170
 181. 2170-2171
 182. 2171-2172
 183. 2172-2173
 184. 2173-2174
 185. 2174-2175
 186. 2175-2176
 187. 2176-2177
 188. 2177-2178
 189. 2178-2179
 190. 2179-2180
 191. 2180-2181
 192. 2181-2182
 193. 2182-2183
 194. 2183-2184
 195. 2184-2185
 196. 2185-2186
 197. 2186-2187
 198. 2187-2188
 199. 2188-2189
 200. 2189-2190
 201. 2190-2191
 202. 2191-2192
 203. 2192-2193
 204. 2193-2194
 205. 2194-2195
 206. 2195-2196
 207. 2196-2197
 208. 2197-2198
 209. 2198-2199
 210. 2199-2200
 211. 2200-2201
 212. 2201-2202
 213. 2202-2203
 214. 2203-2204
 215. 2204-2205
 216. 2205-2206
 217. 2206-2207
 218. 2207-2208
 219. 2208-2209
 220. 2209-2210
 221. 2210-2211

ပုဆိုးပုဆိုးခွဲ၊ ပုဆိုးခွဲခွဲ၊ ပုဆိုးခွဲခွဲ၊ ပုဆိုးခွဲခွဲ

ပုဆိုးခွဲခွဲ၊ ပုဆိုးခွဲခွဲ၊ ပုဆိုးခွဲခွဲ၊ ပုဆိုးခွဲခွဲ

ပုဆိုးခွဲခွဲ၊ ပုဆိုးခွဲခွဲ၊ ပုဆိုးခွဲခွဲ၊ ပုဆိုးခွဲခွဲ

ပုဆိုးခွဲခွဲ၊ ပုဆိုးခွဲခွဲ၊ ပုဆိုးခွဲခွဲ၊ ပုဆိုးခွဲခွဲ

ပုဆိုးခွဲခွဲ၊ ပုဆိုးခွဲခွဲ၊ ပုဆိုးခွဲခွဲ၊ ပုဆိုးခွဲခွဲ

ပုဆိုးခွဲခွဲ၊ ပုဆိုးခွဲခွဲ၊ ပုဆိုးခွဲခွဲ၊ ပုဆိုးခွဲခွဲ

10/10 10/10 10/10 10/10 10/10 10/10 10/10 10/10 10/10 10/10
10/10 10/10 10/10 10/10 10/10 10/10 10/10 10/10 10/10 10/10
10/10 10/10 10/10 10/10 10/10 10/10 10/10 10/10 10/10 10/10
10/10 10/10 10/10 10/10 10/10 10/10 10/10 10/10 10/10 10/10

Handwritten text in Devanagari script, likely a list or inventory.

Handwritten text in Devanagari script, likely a list or inventory.

Handwritten text in Devanagari script, likely a list or inventory.

Handwritten text in Devanagari script, likely a list or inventory.

Handwritten text in Devanagari script, likely a list or inventory.

Handwritten text in Devanagari script, likely a list or inventory.

Handwritten text in Devanagari script, likely a religious or philosophical passage. The text is written in a cursive style on aged paper.

Handwritten text in Devanagari script, likely a religious or philosophical passage. The text is written in a cursive style on aged paper.

Handwritten text in Devanagari script, likely a religious or philosophical passage. The text is written in a cursive style on aged paper.

211001E 902102721755094 070007 03 5 00000000 000

902102721755094 070007 03 5 00000000 000

00000000 000 000 000 000 000 000 000 000 000 000

00000000 000 000 000 000 000 000 000 000 000 000

00000000 000 000 000 000 000 000 000 000 000 000

00000000 000 000 000 000 000 000 000 000 000 000

၂၀၂၀ ခုနှစ်၊ ဧပြီလ၊ ၁၀ ရက်၊ နံနက် ၈ နာရီ၊
အောက်တိုဘာလ ၁၀ ရက်၊ နံနက် ၈ နာရီ၊

အောက်တိုဘာလ ၁၀ ရက်၊ နံနက် ၈ နာရီ၊
အောက်တိုဘာလ ၁၀ ရက်၊ နံနက် ၈ နာရီ၊

အောက်တိုဘာလ ၁၀ ရက်၊ နံနက် ၈ နာရီ၊
အောက်တိုဘာလ ၁၀ ရက်၊ နံနက် ၈ နာရီ၊

အောက်တိုဘာလ ၁၀ ရက်၊ နံနက် ၈ နာရီ၊
အောက်တိုဘာလ ၁၀ ရက်၊ နံနက် ၈ နာရီ၊

အောက်တိုဘာလ ၁၀ ရက်၊ နံနက် ၈ နာရီ၊
အောက်တိုဘာလ ၁၀ ရက်၊ နံနက် ၈ နာရီ၊

အောက်တိုဘာလ ၁၀ ရက်၊ နံနက် ၈ နာရီ၊
အောက်တိုဘာလ ၁၀ ရက်၊ နံနက် ၈ နာရီ၊

Handwritten text in Devanagari script, likely a list or record. The text is written in a cursive style on a light-colored, possibly aged, paper or parchment. It appears to be a list of items or names, with some words being more prominent than others.

Handwritten text in Devanagari script, continuing the list or record. The text is written in a cursive style on a light-colored, possibly aged, paper or parchment. It appears to be a list of items or names, with some words being more prominent than others.

Handwritten text in Devanagari script, continuing the list or record. The text is written in a cursive style on a light-colored, possibly aged, paper or parchment. It appears to be a list of items or names, with some words being more prominent than others.

Handwritten text in Devanagari script, likely a list or account, written on the left half of the palm leaf. The text is arranged in approximately four horizontal lines.

Handwritten text in Devanagari script, likely a list or account, written on the right half of the palm leaf. The text is arranged in approximately four horizontal lines.

Digitized by eGangotri
www.eGangotri.org

Handwritten text in Devanagari script, likely a historical record or document. The text is written on a long, narrow strip of paper with two circular holes punched along its length. The script is cursive and appears to be from a historical period.

॥ ॐ नमो भगवते वासुदेवाय ॥

॥ श्रीगणेशाय नमः ॥

॥ श्रीकृष्णाय नमः ॥

॥ श्रीगणेशाय नमः ॥

॥ श्रीकृष्णाय नमः ॥

॥ श्रीगणेशाय नमः ॥

37
...
...
...

...
...
...

Handwritten text in Devanagari script, likely a date or reference number.

Handwritten text in Devanagari script, possibly a name or title.

Handwritten text in Devanagari script, possibly a name or title.

Handwritten text in Devanagari script, likely a date or reference number.

Handwritten text in Devanagari script, possibly a name or title.

Handwritten text in Devanagari script, possibly a name or title.

Handwritten text in Devanagari script, likely a date or reference number.

Handwritten text in Devanagari script, possibly a name or title.


Handwritten text in Devanagari script, possibly a name or title.

Handwritten text in Devanagari script, likely a date or reference number.

Handwritten text in Devanagari script, possibly a name or title.

Handwritten text in Devanagari script, possibly a name or title.

Handwritten text in Tamil script, likely a list or record, with a circular stamp on the left side.




சென்னை மாநகராட்சி
சென்னை மாநகராட்சி
சென்னை மாநகராட்சி

Handwritten text in Tamil script, continuing the list or record, with a circular stamp on the right side.

Handwritten text in Devanagari script, likely a title or header.

Handwritten text in Devanagari script, likely a title or header.

Handwritten text in Devanagari script, likely a title or header.



Handwritten text in Devanagari script, likely a title or header.

Handwritten text in Devanagari script, likely a title or header.

Handwritten text in Devanagari script, likely a title or header.

Handwritten text in Devanagari script, likely a title or header.

10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50
51
52
53
54
55
56
57
58
59
60
61
62
63
64
65
66
67
68
69
70
71
72
73
74
75
76
77
78
79
80
81
82
83
84
85
86
87
88
89
90
91
92
93
94
95
96
97
98
99
100

101
102
103
104
105
106
107
108
109
110
111
112
113
114
115
116
117
118
119
120
121
122
123
124
125
126
127
128
129
130
131
132
133
134
135
136
137
138
139
140
141
142
143
144
145
146
147
148
149
150
151
152
153
154
155
156
157
158
159
160
161
162
163
164
165
166
167
168
169
170
171
172
173
174
175
176
177
178
179
180
181
182
183
184
185
186
187
188
189
190
191
192
193
194
195
196
197
198
199
200

201
202
203
204
205
206
207
208
209
210
211
212
213
214
215
216
217
218
219
220
221
222
223
224
225
226
227
228
229
230
231
232
233
234
235
236
237
238
239
240
241
242
243
244
245
246
247
248
249
250
251
252
253
254
255
256
257
258
259
260
261
262
263
264
265
266
267
268
269
270
271
272
273
274
275
276
277
278
279
280
281
282
283
284
285
286
287
288
289
290
291
292
293
294
295
296
297
298
299
300

301
302
303
304
305
306
307
308
309
310
311
312
313
314
315
316
317
318
319
320
321
322
323
324
325
326
327
328
329
330
331
332
333
334
335
336
337
338
339
340
341
342
343
344
345
346
347
348
349
350
351
352
353
354
355
356
357
358
359
360
361
362
363
364
365
366
367
368
369
370
371
372
373
374
375
376
377
378
379
380
381
382
383
384
385
386
387
388
389
390
391
392
393
394
395
396
397
398
399
400

401
402
403
404
405
406
407
408
409
410
411
412
413
414
415
416
417
418
419
420
421
422
423
424
425
426
427
428
429
430
431
432
433
434
435
436
437
438
439
440
441
442
443
444
445
446
447
448
449
450
451
452
453
454
455
456
457
458
459
460
461
462
463
464
465
466
467
468
469
470
471
472
473
474
475
476
477
478
479
480
481
482
483
484
485
486
487
488
489
490
491
492
493
494
495
496
497
498
499
500

501
502
503
504
505
506
507
508
509
510
511
512
513
514
515
516
517
518
519
520
521
522
523
524
525
526
527
528
529
530
531
532
533
534
535
536
537
538
539
540
541
542
543
544
545
546
547
548
549
550
551
552
553
554
555
556
557
558
559
560
561
562
563
564
565
566
567
568
569
570
571
572
573
574
575
576
577
578
579
580
581
582
583
584
585
586
587
588
589
590
591
592
593
594
595
596
597
598
599
600

601
602
603
604
605
606
607
608
609
610
611
612
613
614
615
616
617
618
619
620
621
622
623
624
625
626
627
628
629
630
631
632
633
634
635
636
637
638
639
640
641
642
643
644
645
646
647
648
649
650
651
652
653
654
655
656
657
658
659
660
661
662
663
664
665
666
667
668
669
670
671
672
673
674
675
676
677
678
679
680
681
682
683
684
685
686
687
688
689
690
691
692
693
694
695
696
697
698
699
700

35/10/1950
2/11/1950
2/11/1950

35/10/1950
2/11/1950
2/11/1950

35/10/1950
2/11/1950
2/11/1950

Handwritten text in Devanagari script, likely a list or record, written on a light-colored, aged paper strip. The text is arranged in several lines, with some characters appearing to be in a different script or dialect. The strip has two circular holes punched through it, suggesting it was part of a bound volume or a string of beads.

Handwritten text in Devanagari script, continuing the list or record from the left strip. The text is arranged in several lines, with some characters appearing to be in a different script or dialect. The strip has two circular holes punched through it, suggesting it was part of a bound volume or a string of beads.

Handwritten text in Devanagari script on the left side of the palm leaf, including a circular hole for binding.

Handwritten text in Devanagari script on the right side of the palm leaf, including a circular hole for binding.

എടക്കിയിട്ടു വെട്ടിയതിനെക്കുറിച്ചു

43

എടക്കിയിട്ടു വെട്ടിയതിനെക്കുറിച്ചു

എടക്കിയിട്ടു വെട്ടിയതിനെക്കുറിച്ചു

എടക്കിയിട്ടു വെട്ടിയതിനെക്കുറിച്ചു

എടക്കിയിട്ടു വെട്ടിയതിനെക്കുറിച്ചു

എടക്കിയിട്ടു വെട്ടിയതിനെക്കുറിച്ചു

Handwritten text in Devanagari script, likely a title or header.

Handwritten text in Devanagari script, likely a title or header.

Handwritten text in Devanagari script, likely a title or header.

Handwritten text in Devanagari script, likely a title or header.

Handwritten text in Devanagari script, likely a title or header.

Handwritten text in Devanagari script, likely a title or header.

Handwritten text in Devanagari script, likely a title or header.

செய்து கொடுத்திருக்கிறார்
செய்து கொடுத்திருக்கிறார்
செய்து கொடுத்திருக்கிறார்
செய்து கொடுத்திருக்கிறார்
செய்து கொடுத்திருக்கிறார்

புத்தகம்
புத்தகம்
புத்தகம்

செய்து கொடுத்திருக்கிறார்
செய்து கொடுத்திருக்கிறார்
செய்து கொடுத்திருக்கிறார்
செய்து கொடுத்திருக்கிறார்
செய்து கொடுத்திருக்கிறார்

Handwritten text in Devanagari script, likely a list or notes.

Handwritten text in Devanagari script, likely a list or notes.

Handwritten text in Devanagari script, likely a list or notes.

Handwritten text in Devanagari script, likely a list or notes.

Handwritten text in Devanagari script, likely a list or notes.

Handwritten text in Devanagari script, likely a list or notes.

Handwritten text in Devanagari script, likely a list or notes.

Handwritten text in Devanagari script, likely a list or notes.

Handwritten text in Devanagari script, likely a list or notes.

Handwritten text in Devanagari script, likely a list or ledger. The text is written on a light-colored, possibly aged, paper with three punch holes. The handwriting is somewhat faded and difficult to read precisely, but appears to be organized into columns or rows. The text is written in a cursive style.

Đợt 1 (15/5/2000)

Đợt 2 (15/5/2000)

Đợt 3 (15/5/2000)

Đợt 4 (15/5/2000)

Đợt 5 (15/5/2000)

Đợt 6 (15/5/2000)

Đợt 7 (15/5/2000)

Đợt 8 (15/5/2000)

Handwritten text in a cursive script, likely a historical document or letter. The text is written on a piece of aged, light-colored paper with two circular holes punched along the left edge. The script is dense and fills most of the page.

Handwritten text in a cursive script, likely a historical document or letter. The text is written on a piece of aged, light-colored paper with two circular holes punched along the right edge. The script is dense and fills most of the page.

47

Handwritten text in Tamil script, likely a list or record.

RESEARCH LIBRARY
UNIVERSITY OF CALICUT
KALAMANGALAM
KALAMANGALAM

Handwritten text in Tamil script, likely a list or record.

Handwritten text in Devanagari script, likely a library or archival label. The text is arranged in several lines across the length of the strip. The right side of the strip is rounded.

पुस्तकालय, मद्रास विश्वविद्यालय
मद्रास विश्वविद्यालय
मद्रास विश्वविद्यालय

1. 1924年1月1日
2. 1924年1月1日
3. 1924年1月1日

4. 1924年1月1日
5. 1924年1月1日
6. 1924年1月1日

7. 1924年1月1日
8. 1924年1月1日
9. 1924年1月1日

10. 1924年1月1日
11. 1924年1月1日
12. 1924年1月1日

13. 1924年1月1日
14. 1924年1月1日
15. 1924年1月1日

16. 1924年1月1日
17. 1924年1月1日
18. 1924年1月1日



2019-2020
2019-2020
2019-2020

MADE IN CHINA
MADE IN CHINA
MADE IN CHINA

2019-2020
2019-2020
2019-2020

Handwritten text in Devanagari script, likely a list or record, with some underlined entries.

पुस्तकालय
मुद्रा
मुद्रा

Handwritten text in Devanagari script, continuing the list or record, with some underlined entries.

Handwritten text in Devanagari script on the left fragment of the palm leaf manuscript.

Handwritten text in Devanagari script on the right fragment of the palm leaf manuscript.

[illegible]

Handwritten text in Devanagari script, likely a date or reference number.

Handwritten text in Devanagari script, likely a name or title.

Handwritten text in Devanagari script, likely a name or title.

Handwritten text in Devanagari script, likely a date or reference number.

Handwritten text in Devanagari script, likely a name or title.

Handwritten text in Devanagari script, likely a name or title.

ಅದರಲ್ಲಿಯೂ ಅದರಲ್ಲಿಯೂ
ಅದರಲ್ಲಿಯೂ ಅದರಲ್ಲಿಯೂ

ಅದರಲ್ಲಿಯೂ ಅದರಲ್ಲಿಯೂ
ಅದರಲ್ಲಿಯೂ ಅದರಲ್ಲಿಯೂ

ಅದರಲ್ಲಿಯೂ ಅದರಲ್ಲಿಯೂ
ಅದರಲ್ಲಿಯೂ ಅದರಲ್ಲಿಯೂ

ಅದರಲ್ಲಿಯೂ ಅದರಲ್ಲಿಯೂ
ಅದರಲ್ಲಿಯೂ ಅದರಲ್ಲಿಯೂ

ಅದರಲ್ಲಿಯೂ ಅದರಲ್ಲಿಯೂ
ಅದರಲ್ಲಿಯೂ ಅದರಲ್ಲಿಯೂ

ಅದರಲ್ಲಿಯೂ ಅದರಲ್ಲಿಯೂ
ಅದರಲ್ಲಿಯೂ ಅದರಲ್ಲಿಯೂ

Handwritten text in the first section of the manuscript.

Handwritten text in the second section of the manuscript.

Handwritten text in the third section of the manuscript.

Handwritten text in the fourth section of the manuscript.

Handwritten text in the fifth section of the manuscript.

Handwritten text in the sixth section of the manuscript.

၁၇၇၇ ခုနှစ်၊ ဇန်နဝါရီလ ၁၀ ရက်၊ နံနက် ၈ နာရီ၊ ဝတ်ပြုကြောင်း

၁၇၇၇ ခုနှစ်၊ ဇန်နဝါရီလ ၁၀ ရက်၊ နံနက် ၈ နာရီ၊ ဝတ်ပြုကြောင်း

၁၇၇၇ ခုနှစ်၊ ဇန်နဝါရီလ ၁၀ ရက်၊ နံနက် ၈ နာရီ၊ ဝတ်ပြုကြောင်း

၁၇၇၇ ခုနှစ်၊ ဇန်နဝါရီလ ၁၀ ရက်၊ နံနက် ၈ နာရီ၊ ဝတ်ပြုကြောင်း

၁၇၇၇ ခုနှစ်၊ ဇန်နဝါရီလ ၁၀ ရက်၊ နံနက် ၈ နာရီ၊ ဝတ်ပြုကြောင်း

၁၇၇၇ ခုနှစ်၊ ဇန်နဝါရီလ ၁၀ ရက်၊ နံနက် ၈ နာရီ၊ ဝတ်ပြုကြောင်း

THE PRANG LITHO CO. LTD. 111, MARKET STREET, SINGAPORE.

Handwritten text in a script, likely Indic, on the left portion of the palm leaf. The text is arranged in several lines and is partially obscured by a circular hole on the left side.

Handwritten text in a script, likely Indic, on the right portion of the palm leaf. The text is arranged in several lines and is partially obscured by a circular hole on the right side.

Handwritten text in Devanagari script, first line.

Handwritten text in Devanagari script, second line.

Handwritten text in Devanagari script, third line.



Handwritten text in Devanagari script, fourth line.

Handwritten text in Devanagari script, fifth line.

Handwritten text in Devanagari script, sixth line.

Handwritten text in Devanagari script, seventh line.

Handwritten text in Devanagari script, eighth line.

Handwritten text in Devanagari script, ninth line.

Handwritten text in Burmese script, likely a list or record, written on a long, narrow strip of aged paper. The text is organized into three columns, separated by vertical lines. The script is cursive and appears to be from the 19th or early 20th century. The paper shows signs of wear, including three circular holes and some staining.

Handwritten text in a script, likely Indic, on the left side of the palm leaf. The text is arranged in several lines, with some characters appearing to be in a different script or dialect. The leaf is light brown and shows signs of age and wear.

Handwritten text in a script, likely Indic, on the right side of the palm leaf. The text continues from the left side, with some characters appearing to be in a different script or dialect. The leaf is light brown and shows signs of age and wear.

Handwritten text in a script, likely Indic, on the left portion of the palm leaf. The text is arranged in several lines, with some characters appearing to be in a different script or dialect than the rest. The leaf has a small circular hole on the left side.

Handwritten text in a script, likely Indic, on the right portion of the palm leaf. The text continues from the left side, with some characters appearing to be in a different script or dialect than the rest. The leaf has a small circular hole on the right side.

செய்யுள்
செய்யுள்
செய்யுள்

செய்யுள்
செய்யுள்
செய்யுள்

செய்யுள்
செய்யுள்
செய்யுள்

செய்யுள்
செய்யுள்
செய்யுள்

செய்யுள்
செய்யுள்
செய்யுள்

செய்யுள்
செய்யுள்
செய்யுள்

செய்யுள்
செய்யுள்
செய்யுள்

செய்யுள்
செய்யுள்
செய்யுள்

செய்யுள்
செய்யுள்
செய்யுள்

Handwritten text in Devanagari script, likely a list or record, written on a palm leaf. The text is arranged in three lines, with some characters appearing to be numbers or specific symbols. The first line contains approximately 15 characters, the second line contains approximately 15 characters, and the third line contains approximately 15 characters.

Handwritten text in Devanagari script, likely a list or record, written on a palm leaf. The text is arranged in three lines, with some characters appearing to be numbers or specific symbols. The first line contains approximately 15 characters, the second line contains approximately 15 characters, and the third line contains approximately 15 characters.

இது பத்திரிகையாகியுள்ளதென்று
கூறுகின்றனர்.

இது பத்திரிகையாகியுள்ளதென்று
கூறுகின்றனர்.

இது பத்திரிகையாகியுள்ளதென்று
கூறுகின்றனர்.

இது பத்திரிகையாகியுள்ளதென்று
கூறுகின்றனர்.

இது பத்திரிகையாகியுள்ளதென்று
கூறுகின்றனர்.

இது பத்திரிகையாகியுள்ளதென்று
கூறுகின்றனர்.

Handwritten text in Devanagari script, likely a historical record or document. The text is written in a cursive style on aged paper.

Handwritten text in Devanagari script, likely a historical record or document. The text is written in a cursive style on aged paper.

Handwritten text in Devanagari script, likely a historical record or document. The text is written in a cursive style on aged paper.

தென்னாற்காடு சாலை : சாலைப்படி, பாலைப்படி
பாலைப்படி : சாலைப்படி, பாலைப்படி
பாலைப்படி : சாலைப்படி, பாலைப்படி
பாலைப்படி : சாலைப்படி, பாலைப்படி

தென்னாற்காடு சாலை : சாலைப்படி, பாலைப்படி
பாலைப்படி : சாலைப்படி, பாலைப்படி
பாலைப்படி : சாலைப்படி, பாலைப்படி
பாலைப்படி : சாலைப்படி, பாலைப்படி

Handwritten text in Tamil script, likely a list or record, spanning three lines on the left fragment.

Handwritten text in Tamil script, continuing the list or record, spanning three lines on the right fragment.

Handwritten text in Tamil script, likely a list or record, written on the left side of the palm leaf.

RESEARCH CENTER FOR ETHNOGRAPHY
NAGAS, COCHIN, INDIA
1987/1988

Handwritten text in Tamil script, likely a list or record, written on the right side of the palm leaf.

[illegible]

Handwritten text in Tamil script, likely a library label or inventory record. The text is written on a light-colored, aged paper with a dark border. The script is in a traditional style, and the paper shows signs of wear and discoloration.

၁၂၇၂ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်၊ နံနက် ၈ နာရီခန့်
၁၂၇၂ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်၊ နံနက် ၈ နာရီခန့်
၁၂၇၂ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်၊ နံနက် ၈ နာရီခန့်
၁၂၇၂ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်၊ နံနက် ၈ နာရီခန့်

၁၂၇၂ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်၊ နံနက် ၈ နာရီခန့်
၁၂၇၂ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်၊ နံနက် ၈ နာရီခန့်
၁၂၇၂ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်၊ နံနက် ၈ နာရီခန့်
၁၂၇၂ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်၊ နံနက် ၈ နာရီခန့်

62

ကံလာဘ်ပျော်ရွှင်မှုများကိုခံရပြီး
ပျော်ရွှင်မှုများကိုခံရပြီး
ခံရပြီးပျော်ရွှင်မှုများကိုခံရပြီး

ခံရပြီးပျော်ရွှင်မှုများကိုခံရပြီး
ခံရပြီးပျော်ရွှင်မှုများကိုခံရပြီး
ခံရပြီးပျော်ရွှင်မှုများကိုခံရပြီး

சுமார் 1000 க்கு மேல் கிடைத்திருக்கிற
புத்தகங்கள் கிடைத்திருக்கிற
புத்தகங்கள் கிடைத்திருக்கிற

புத்தகங்கள் கிடைத்திருக்கிற
புத்தகங்கள் கிடைத்திருக்கிற
புத்தகங்கள் கிடைத்திருக்கிற

புத்தகங்கள் கிடைத்திருக்கிற
புத்தகங்கள் கிடைத்திருக்கிற
புத்தகங்கள் கிடைத்திருக்கிற

புத்தகங்கள் கிடைத்திருக்கிற
புத்தகங்கள் கிடைத்திருக்கிற
புத்தகங்கள் கிடைத்திருக்கிற

63

PROCEED TO THE NEXT PAGE
IF YOU HAVE NO MORE
QUESTIONS TO ASK

Handwritten text in Burmese script on the left fragment of the palm leaf. The text is arranged in approximately three lines, starting with a character that resembles 'အ' (A) and ending with 'သော' (dha). The script is cursive and typical of traditional Burmese inscriptions on palm leaves.

Handwritten text in Burmese script on the right fragment of the palm leaf. This fragment contains more lines of text, continuing the inscription from the left. It begins with a character that looks like 'သ' (da) and includes several lines of cursive script. The text appears to be a continuous passage, possibly a religious or historical record.

64

ဟောပြောသူ၏အမည်မှာ ဟောပြောသူ၏အမည်
ဟောပြောသူ၏အမည်မှာ ဟောပြောသူ၏အမည်
ဟောပြောသူ၏အမည်မှာ ဟောပြောသူ၏အမည်
ဟောပြောသူ၏အမည်မှာ ဟောပြောသူ၏အမည်

ဟောပြောသူ၏အမည်မှာ ဟောပြောသူ၏အမည်
ဟောပြောသူ၏အမည်မှာ ဟောပြောသူ၏အမည်
ဟောပြောသူ၏အမည်မှာ ဟောပြောသူ၏အမည်
ဟောပြောသူ၏အမည်မှာ ဟောပြောသူ၏အမည်

15

မဟာပရိနိဗ္ဗာန်သင်္ဂဟ၊ နိကာယ၊ နိကာယ၊ နိကာယ၊ နိကာယ၊ နိကာယ၊
နိကာယ၊ နိကာယ၊ နိကာယ၊ နိကာယ၊ နိကာယ၊ နိကာယ၊ နိကာယ၊ နိကာယ၊
နိကာယ၊ နိကာယ၊ နိကာယ၊ နိကာယ၊ နိကာယ၊ နိကာယ၊ နိကာယ၊ နိကာယ၊
နိကာယ၊ နိကာယ၊ နိကာယ၊ နိကာယ၊ နိကာယ၊ နိကာယ၊ နိကာယ၊ နိကာယ၊

မဟာပရိနိဗ္ဗာန်သင်္ဂဟ၊ နိကာယ၊ နိကာယ၊ နိကာယ၊ နိကာယ၊ နိကာယ၊
နိကာယ၊ နိကာယ၊ နိကာယ၊ နိကာယ၊ နိကာယ၊ နိကာယ၊ နိကာယ၊ နိကာယ၊
နိကာယ၊ နိကာယ၊ နိကာယ၊ နိကာယ၊ နိကာယ၊ နိကာယ၊ နိကာယ၊ နိကာယ၊
နိကာယ၊ နိကာယ၊ နိကာယ၊ နိကာယ၊ နိကာယ၊ နိကာယ၊ နိကာယ၊ နိကာယ၊

ကောပုဂ္ဂိုလ်တို့၏အကျိုးအမြတ်ကို
အကျိုးအမြတ်ကိုအကျိုးအမြတ်ကို

၆၆ အကျိုးအမြတ်ကိုအကျိုးအမြတ်ကို
အကျိုးအမြတ်ကိုအကျိုးအမြတ်ကို

အကျိုးအမြတ်ကိုအကျိုးအမြတ်ကို
အကျိုးအမြတ်ကိုအကျိုးအမြတ်ကို

77

இவ்வாறு உண்டாகுதல், இவ்வாறு உண்டாகுதல்
உண்டாகுதல், உண்டாகுதல், உண்டாகுதல், உண்டாகுதல்
உண்டாகுதல், உண்டாகுதல், உண்டாகுதல், உண்டாகுதல்

இவ்வாறு உண்டாகுதல், இவ்வாறு உண்டாகுதல், இவ்வாறு உண்டாகுதல்
இவ்வாறு உண்டாகுதல், இவ்வாறு உண்டாகுதல், இவ்வாறு உண்டாகுதல்
இவ்வாறு உண்டாகுதல், இவ்வாறு உண்டாகுதல், இவ்வாறு உண்டாகுதல்

ပြပါစီမံမှုများကို ဆုံးဖြတ်ရာတွင် အကျိုးရှိစေရန်နှင့် ပါဝင်မှုများကို အကျိုးရှိစေရန်
အားလုံးပါဝင်မှုများကို အကျိုးရှိစေရန်နှင့် ပါဝင်မှုများကို အကျိုးရှိစေရန်
အားလုံးပါဝင်မှုများကို အကျိုးရှိစေရန်နှင့် ပါဝင်မှုများကို အကျိုးရှိစေရန်

သုညနိဒ္ဒါသုညနိဒ္ဒါ အာမဇာဝိသုညနိဒ္ဒါ - ဤသုညနိဒ္ဒါသုညနိဒ္ဒါ အာမဇာဝိသုညနိဒ္ဒါ

အာမဇာဝိသုညနိဒ္ဒါ အာမဇာဝိသုညနိဒ္ဒါ အာမဇာဝိသုညနိဒ္ဒါ အာမဇာဝိသုညနိဒ္ဒါ

အာမဇာဝိသုညနိဒ္ဒါ အာမဇာဝိသုညနိဒ္ဒါ အာမဇာဝိသုညနိဒ္ဒါ အာမဇာဝိသုညနိဒ္ဒါ

[illegible]

မာရ်တရပ် မာရ်တရပ် မာရ်တရပ် မာရ်တရပ် မာရ်တရပ် မာရ်တရပ် မာရ်တရပ် မာရ်တရပ်
မာရ်တရပ် မာရ်တရပ် မာရ်တရပ် မာရ်တရပ် မာရ်တရပ် မာရ်တရပ် မာရ်တရပ် မာရ်တရပ်
မာရ်တရပ် မာရ်တရပ် မာရ်တရပ် မာရ်တရပ် မာရ်တရပ် မာရ်တရပ် မာရ်တရပ် မာရ်တရပ်
မာရ်တရပ် မာရ်တရပ် မာရ်တရပ် မာရ်တရပ် မာရ်တရပ် မာရ်တရပ် မာရ်တရပ် မာရ်တရပ်

၇၀

ရာသီဥတုတို့၏ အကျိုးခံစားခွင့်ကို
အကျိုးခံစားခွင့်ကို အကျိုးခံစားခွင့်ကို
အကျိုးခံစားခွင့်ကို အကျိုးခံစားခွင့်ကို
အကျိုးခံစားခွင့်ကို အကျိုးခံစားခွင့်ကို

အကျိုးခံစားခွင့်ကို အကျိုးခံစားခွင့်ကို
အကျိုးခံစားခွင့်ကို အကျိုးခံစားခွင့်ကို
အကျိုးခံစားခွင့်ကို အကျိုးခံစားခွင့်ကို
အကျိုးခံစားခွင့်ကို အကျိုးခံစားခွင့်ကို

၁။ ဤသို့ဆိုလျှင် အကျိုးငှာ လုပ်ကိုင်မှုများကို ဆောင်ရွက်ရန် လိုအပ်သည်။

[illegible]

၇၂၅ မိုး၊ ဟု ဆိုရာတွင် ဟု ဆိုရာတွင် ဟု ဆိုရာတွင် ဟု ဆိုရာတွင် ဟု ဆိုရာတွင်

[illegible]

မကွယ်၍ မကွယ်သောအခါ၌ မကွယ်သောအခါ၌ မကွယ်သောအခါ၌ မကွယ်သောအခါ၌
မကွယ်သောအခါ၌ မကွယ်သောအခါ၌ မကွယ်သောအခါ၌ မကွယ်သောအခါ၌
မကွယ်သောအခါ၌ မကွယ်သောအခါ၌ မကွယ်သောအခါ၌ မကွယ်သောအခါ၌
မကွယ်သောအခါ၌ မကွယ်သောအခါ၌ မကွယ်သောအခါ၌ မကွယ်သောအခါ၌

சுருதிநாமின் பற்றி உரைத்தல்
உரைப்பது உரைப்பது உரைப்பது உரைப்பது
உரைப்பது உரைப்பது உரைப்பது உரைப்பது

တံတေး၊ ပုဂံ၊ ပြာသီ၊ နတ်၊ မဃာဏ၊ ပုဂံ၊ ပြာသီ၊ နတ်၊ မဃာဏ၊

တံတေး၊ ပုဂံ၊ ပြာသီ၊ နတ်၊ မဃာဏ၊ ပုဂံ၊ ပြာသီ၊ နတ်၊ မဃာဏ၊

၀၃ ကုသိုလ်၊ ပုဂံ၊ ပြာသီ၊ နတ်၊ မဃာဏ၊ ပုဂံ၊ ပြာသီ၊ နတ်၊ မဃာဏ၊

တံတေး၊ ပုဂံ၊ ပြာသီ၊ နတ်၊ မဃာဏ၊ ပုဂံ၊ ပြာသီ၊ နတ်၊ မဃာဏ၊

တံတေး၊ ပုဂံ၊ ပြာသီ၊ နတ်၊ မဃာဏ၊ ပုဂံ၊ ပြာသီ၊ နတ်၊ မဃာဏ၊

အသံ ဟုခေါ်သော သံသရာကို ဟုခေါ်သော သံသရာကို ဟုခေါ်သော သံသရာကို ဟုခေါ်သော သံသရာကို

သံသရာကို ဟုခေါ်သော သံသရာကို ဟုခေါ်သော သံသရာကို ဟုခေါ်သော သံသရာကို ဟုခေါ်သော သံသရာကို

ဟုခေါ်သော သံသရာကို ဟုခေါ်သော သံသရာကို ဟုခေါ်သော သံသရာကို ဟုခေါ်သော သံသရာကို ဟုခေါ်သော သံသရာကို

၇၂

မကွေး၌ နဂါးတို့ကို ဟုတ်တို့ကို ဟုတ်တို့ကို နှုတ်တို့ကို နှုတ်တို့ကို နှုတ်တို့ကို
တို့ကို နှုတ်တို့ကို နှုတ်တို့ကို နှုတ်တို့ကို နှုတ်တို့ကို နှုတ်တို့ကို
နှုတ်တို့ကို နှုတ်တို့ကို နှုတ်တို့ကို နှုတ်တို့ကို နှုတ်တို့ကို နှုတ်တို့ကို

ပါသော အခါက ကံ နှင့် အကြောင်းအရာများ ပေါ်ပေါက်လာသော အခါက
အကြောင်းအရာများ ပေါ်ပေါက်လာသော အခါက

အကြောင်းအရာများ ပေါ်ပေါက်လာသော အခါက
အကြောင်းအရာများ ပေါ်ပေါက်လာသော အခါက

အကြောင်းအရာများ ပေါ်ပေါက်လာသော အခါက
အကြောင်းအရာများ ပေါ်ပေါက်လာသော အခါက

၁၈၈၈-၁၈၈၉ ခုနှစ် ဝါဆိုလပြည့်ကျော်တော်တော်
သီတင်းသုံးနေ့ ဝါဆိုလပြည့်ကျော်တော်တော်

အင်္ဂါနေ့ ဝါဆိုလပြည့်ကျော်တော်တော်
အင်္ဂါနေ့ ဝါဆိုလပြည့်ကျော်တော်တော်

အင်္ဂါနေ့ ဝါဆိုလပြည့်ကျော်တော်တော်
အင်္ဂါနေ့ ဝါဆိုလပြည့်ကျော်တော်တော်

88

Handwritten text in a script, likely Burmese, covering the length of the palm leaf. The text is arranged in several lines, with some characters appearing to be in a different script or dialect. The leaf is tied with a cord in the center, and there are two circular holes on either side.

பாபாதிருக்கையாறு பச்சையிடுவது உறுதி செய்து
பாபாதிருக்கையாறு பச்சையிடுவது உறுதி செய்து
பாபாதிருக்கையாறு பச்சையிடுவது உறுதி செய்து
பாபாதிருக்கையாறு பச்சையிடுவது உறுதி செய்து

ಅವನು ಬಹು ದುಃಖವಾಗಿರುತ್ತಿದ್ದನು.

Q9. $\frac{1}{2} \times \frac{3}{4} = \frac{3}{8}$

[illegible]

Handwritten text in a cursive script, likely a signature or a name, appearing as a single line of text.

[Faint handwritten text]

ကျေးဇူးတင်အောင် ဆောင်ရွက်ပေးပါ။

1. အသံအသွယ် - အသံအသွယ်
 2. အသံအသွယ် - အသံအသွယ်
 3. အသံအသွယ် - အသံအသွယ်

[illegible]

ကော၊ ဟိန္ဒူဒုက္ခကိုပေါင်း၊ အိန္ဒိယသမ္မတနိုင်ငံ

[illegible]

၁၉၀၆ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့ နံနက် ၈ နာရီခန့်

[Faint handwritten text at the bottom of the page]

१। अथ चण्डिका स्तोत्रम्

၇၆

အလှူအတန်းတော်၍ မလှူအပ်ဘဲ
အလှူအတန်းတော်၍ မလှူအပ်ဘဲ
အလှူအတန်းတော်၍ မလှူအပ်ဘဲ
အလှူအတန်းတော်၍ မလှူအပ်ဘဲ

အလှူအတန်းတော်၍ မလှူအပ်ဘဲ
အလှူအတန်းတော်၍ မလှူအပ်ဘဲ
အလှူအတန်းတော်၍ မလှူအပ်ဘဲ
အလှူအတန်းတော်၍ မလှူအပ်ဘဲ

[illegible]

ကုသုတ္တရာ၊ ဟိန္ဒူ သာသနာကို ချီးကျူး ဟောပြောနေသောအခါတွင် ဟိန္ဒူ သာသနာကို ချီးကျူး
ဟောပြောနေသောအခါတွင် ဟိန္ဒူ သာသနာကို ချီးကျူး ဟောပြောနေသောအခါတွင် ဟိန္ဒူ သာသနာကို ချီးကျူး
ဟောပြောနေသောအခါတွင် ဟိန္ဒူ သာသနာကို ချီးကျူး ဟောပြောနေသောအခါတွင် ဟိန္ဒူ သာသနာကို ချီးကျူး

[illegible][illegible]

[illegible]

၅၆

တံဆိပ်
အသံသရာသံသရာသံသရာ
အသံသရာသံသရာသံသရာ
အသံသရာသံသရာသံသရာ
အသံသရာသံသရာသံသရာ

အသံသရာသံသရာသံသရာ
အသံသရာသံသရာသံသရာ
အသံသရာသံသရာသံသရာ
အသံသရာသံသရာသံသရာ

Handwritten text in Burmese script on a palm leaf manuscript. The text is arranged in two columns, separated by a central binding hole. The script is finely etched into the surface of the dried leaf. The left column contains approximately 10 lines of text, and the right column contains approximately 10 lines of text. The characters are clear and legible, typical of traditional Burmese palm leaf inscriptions.

၄၆

အိမ်ထောင်ရေးတို့ကို အကျဉ်းချုပ်ဖော်ပြရန်
အောက်ဖော်ပြပါအတိုင်း ဖော်ပြပါမည်။
အောက်ဖော်ပြပါအတိုင်း ဖော်ပြပါမည်။

အောက်ဖော်ပြပါအတိုင်း ဖော်ပြပါမည်။
အောက်ဖော်ပြပါအတိုင်း ဖော်ပြပါမည်။
အောက်ဖော်ပြပါအတိုင်း ဖော်ပြပါမည်။

Handwritten text in Tamil script on a palm leaf manuscript. The text is arranged in approximately 10 horizontal lines. The script is a traditional form of the Tamil language. There are two circular holes visible on the leaf, one on the left and one on the right, which were traditionally used for threading a cord to bind multiple leaves together into a book format. The leaf itself is light brown and shows signs of age and wear.

၉၇

မိုးတို့ကိုပေးသောအခါ၌ ဤသို့ ဟောပြောတော်မူ၏။
ယုဒတို့ကလည်း အတိုင်း ဟောပြောတော်မူ၏။
ဤသို့ ဟောပြောတော်မူသောအခါ၌ ဤသို့ ဟောပြောတော်မူ၏။

၁၇၇၇ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်၊ နံနက် ၈ နာရီ၊
မန္တလေးမြို့၊ ဝန်ကြီးရုံး၊ မြို့တော်၊
အောက်ကြေးမုံ၊ မြို့တော်၊
အောက်ကြေးမုံ၊ မြို့တော်၊

ဟောပြောချက်များ၊ ဟောပြောချက်များ၊ ဟောပြောချက်များ

၅၀ ဟောပြောချက်များ၊ ဟောပြောချက်များ၊ ဟောပြောချက်များ

၇၂ ဟောပြောချက်များ၊ ဟောပြောချက်များ၊ ဟောပြောချက်များ

ဟောပြောချက်များ၊ ဟောပြောချက်များ၊ ဟောပြောချက်များ

၇၃ ဟောပြောချက်များ၊ ဟောပြောချက်များ၊ ဟောပြောချက်များ

၇၄ ဟောပြောချက်များ၊ ဟောပြောချက်များ၊ ဟောပြောချက်များ

ਸ੍ਰੀ ਗੁਰੂ ਗ੍ਰੰਥ ਸਾਹਿਬ ਜੀ ਦੇ ਸ੍ਰੀ ਗੁਰੂ ਗ੍ਰੰਥ ਸਾਹਿਬ ਜੀ ਦੇ
ਸ੍ਰੀ ਗੁਰੂ ਗ੍ਰੰਥ ਸਾਹਿਬ ਜੀ ਦੇ ਸ੍ਰੀ ਗੁਰੂ ਗ੍ਰੰਥ ਸਾਹਿਬ ਜੀ ਦੇ
ਸ੍ਰੀ ਗੁਰੂ ਗ੍ਰੰਥ ਸਾਹਿਬ ਜੀ ਦੇ ਸ੍ਰੀ ਗੁਰੂ ਗ੍ਰੰਥ ਸਾਹਿਬ ਜੀ ਦੇ

ਸ੍ਰੀ ਗੁਰੂ ਗ੍ਰੰਥ ਸਾਹਿਬ ਜੀ ਦੇ ਸ੍ਰੀ ਗੁਰੂ ਗ੍ਰੰਥ ਸਾਹਿਬ ਜੀ ਦੇ
ਸ੍ਰੀ ਗੁਰੂ ਗ੍ਰੰਥ ਸਾਹਿਬ ਜੀ ਦੇ ਸ੍ਰੀ ਗੁਰੂ ਗ੍ਰੰਥ ਸਾਹਿਬ ਜੀ ਦੇ
ਸ੍ਰੀ ਗੁਰੂ ਗ੍ਰੰਥ ਸਾਹਿਬ ਜੀ ਦੇ ਸ੍ਰੀ ਗੁਰੂ ਗ੍ਰੰਥ ਸਾਹਿਬ ਜੀ ਦੇ

ကျယ်ဝန်းရာမှာ နေရာတိုင်းမှာ အလှူအတန်းများစွာ ရှိသည်။

၁၆၀ ရာပါး၏ အကျိုးအမြတ်များကို ပေးအပ်ခြင်း ဖြစ်သည်။

အလှူအတန်းများကို ပေးအပ်ခြင်း ဖြစ်သည်။

ကျယ်ဝန်းရာမှာ နေရာတိုင်းမှာ အလှူအတန်းများစွာ ရှိသည်။

၁၆၀ ရာပါး၏ အကျိုးအမြတ်များကို ပေးအပ်ခြင်း ဖြစ်သည်။

အလှူအတန်းများကို ပေးအပ်ခြင်း ဖြစ်သည်။

10A

၁၇၈၆ ခုနှစ်တွင် အောက်ပါအတိုင်း နှစ်ပတ်လည် အောက်ပါအတိုင်း
၁၇၈၇ ခုနှစ်တွင် အောက်ပါအတိုင်း နှစ်ပတ်လည် အောက်ပါအတိုင်း
၁၇၈၈ ခုနှစ်တွင် အောက်ပါအတိုင်း နှစ်ပတ်လည် အောက်ပါအတိုင်း

၁၇၈၉ ခုနှစ်တွင် အောက်ပါအတိုင်း နှစ်ပတ်လည် အောက်ပါအတိုင်း
၁၇၉၀ ခုနှစ်တွင် အောက်ပါအတိုင်း နှစ်ပတ်လည် အောက်ပါအတိုင်း
၁၇၉၁ ခုနှစ်တွင် အောက်ပါအတိုင်း နှစ်ပတ်လည် အောက်ပါအတိုင်း

ယောကျာ်းတို့အားလုံးအားလုံး
ယောကျာ်းတို့အားလုံးအားလုံး
ယောကျာ်းတို့အားလုံးအားလုံး
ယောကျာ်းတို့အားလုံးအားလုံး

ယောကျာ်းတို့အားလုံးအားလုံး
ယောကျာ်းတို့အားလုံးအားလုံး
ယောကျာ်းတို့အားလုံးအားလုံး
ယောကျာ်းတို့အားလုံးအားလုံး

[illegible]

မဟာသမ္မာဓိဘုရားရှင်တို့၏ နိဗ္ဗာန်ရောက်ရှိမှုကို ဝမ်းသာအားပေးစွာ ဖတ်ရှုပါ။

[illegible]

ကျေးဇူးတင်ပါသည်။

၁၂၃၄၅၆၇၈၉၁၀၁၁၂၁၃၁၄၁၅၁၆၁၇၁၈၁၉၂၀၂၁၂၂၂၃၂၄၂၅၂၆၂၇၂၈၂၉၃၀၃၁၃၂၃၃၃၄၃၅၃၆၃၇၃၈၃၉၄၀၄၁၄၂၄၃၄၄၄၅၄၆၄၇၄၈၄၉၅၀၅၁၅၂၅၃၅၄၅၅၅၆၅၇၅၈၅၉၆၀၆၁၆၂၆၃၆၄၆၅၆၆၆၇၆၈၆၉၇၀၇၁၇၂၇၃၇၄၇၅၇၆၇၇၇၈၇၉၈၀၈၁၈၂၈၃၈၄၈၅၈၆၈၇၈၈၈၉၉၀၉၁၉၂၉၃၉၄၉၅၉၆၉၇၉၈၉၉၁၀၀၁၀၂၀၃၀၄၀၅၀၆၀၇၀၈၀၉၁၀၁၁၁၂၁၃၁၄၁၅၁၆၁၇၁၈၁၉၂၀၂၁၂၂၂၃၂၄၂၅၂၆၂၇၂၈၂၉၃၀၃၁၃၂၃၃၃၄၃၅၃၆၃၇၃၈၃၉၄၀၄၁၄၂၄၃၄၄၄၅၄၆၄၇၄၈၄၉၅၀၅၁၅၂၅၃၅၄၅၅၅၆၅၇၅၈၅၉၆၀၆၁၆၂၆၃၆၄၆၅၆၆၆၇၆၈၆၉၇၀၇၁၇၂၇၃၇၄၇၅၇၆၇၇၇၈၇၉၈၀၈၁၈၂၈၃၈၄၈၅၈၆၈၇၈၈၈၉၉၀၉၁၉၂၉၃၉၄၉၅၉၆၉၇၉၈၉၉

ကလေးတို့ - ကလေးတို့၏ အသံများကို ကြားရသည်။
အသံများကို ကြားရသည်။ အသံများကို ကြားရသည်။
အသံများကို ကြားရသည်။ အသံများကို ကြားရသည်။

မဟာသမုဒ္ဒရာ \ ပါမာသုတ္တံကောပါယာ \ ဘာသာသနာတော်ကောပါယာ \ မဟာသမုဒ္ဒရာကောပါယာ \ မဟာသမုဒ္ဒရာကောပါယာ

၁၀၆ မဟာသမုဒ္ဒရာကောပါယာ \ မဟာသမုဒ္ဒရာကောပါယာ \ မဟာသမုဒ္ဒရာကောပါယာ \ မဟာသမုဒ္ဒရာကောပါယာ \ မဟာသမုဒ္ဒရာကောပါယာ

၁။ ကျွန်ုပ်တို့သည် ဤနေရာ၌ နေထိုင်ရာတွင် မြေအောက်တွင် ရှိသော ရေကို
မသုံးနိုင်ဘဲ မြေပေါ်သို့ မြှင့်တင်ရန် လိုအပ်သည်။ ထို့ကြောင့် ဤနေရာတွင်
ရေကို မြှင့်တင်ရန် အသုံးပြုသော စက်များကို အသုံးပြုရမည်။
ဤစက်များကို အသုံးပြုရာတွင် ရေကို မြှင့်တင်ရန် အသုံးပြုသော
စက်များကို အသုံးပြုရမည်။
ဤစက်များကို အသုံးပြုရာတွင် ရေကို မြှင့်တင်ရန် အသုံးပြုသော
စက်များကို အသုံးပြုရမည်။

ဟာရက္ခိဝိသုဒ္ဓိသုတ္တံ၊ ဟံ ဣဒံသုတ္တံ၊ ဣဒံသုတ္တံ၊ ဣဒံသုတ္တံ၊ ဣဒံသုတ္တံ၊ ဣဒံသုတ္တံ၊
ဣဒံသုတ္တံ၊ ဣဒံသုတ္တံ၊ ဣဒံသုတ္တံ၊ ဣဒံသုတ္တံ၊ ဣဒံသုတ္တံ၊ ဣဒံသုတ္တံ၊ ဣဒံသုတ္တံ၊ ဣဒံသုတ္တံ၊
ဣဒံသုတ္တံ၊ ဣဒံသုတ္တံ၊ ဣဒံသုတ္တံ၊ ဣဒံသုတ္တံ၊ ဣဒံသုတ္တံ၊ ဣဒံသုတ္တံ၊ ဣဒံသုတ္တံ၊ ဣဒံသုတ္တံ၊
ဣဒံသုတ္တံ၊ ဣဒံသုတ္တံ၊ ဣဒံသုတ္တံ၊ ဣဒံသုတ္တံ၊ ဣဒံသုတ္တံ၊ ဣဒံသုတ္တံ၊ ဣဒံသုတ္တံ၊ ဣဒံသုတ္တံ၊

၁၈၈၈ ခု ဇူလိုင်လ ၁၀ ရက်နေ့

ဦးမြင့်မြင့် ဦးမြင့်မြင့်

၁၈၈၈ ခု ဇူလိုင်လ ၁၀ ရက်နေ့

၁၈၈၈ ခု ဇူလိုင်လ ၁၀ ရက်နေ့

ဦးမြင့်မြင့် ဦးမြင့်မြင့်

၁၈၈၈ ခု ဇူလိုင်လ ၁၀ ရက်နေ့

ဟို ဆိုသောအခါမှာ အလွန်အမင်း

၁၀၇ ဟို ဆိုသောအခါမှာ အလွန်အမင်း

အလွန်အမင်း အလွန်အမင်း

အလွန်အမင်း အလွန်အမင်း

အလွန်အမင်း အလွန်အမင်း

အလွန်အမင်း အလွန်အမင်း

[illegible]

109

[illegible]

၁၇၁၆ ခုနှစ်တွင် ပြည်သူတို့သည် နယ်လုံးလုံး နှစ်သက်သော အခါ၌ နယ်လုံးလုံး နှစ်သက်သော အခါ၌

၁၇၁၇ ခုနှစ်တွင် ပြည်သူတို့သည် နယ်လုံးလုံး နှစ်သက်သော အခါ၌ နယ်လုံးလုံး နှစ်သက်သော အခါ၌

၁၇၁၈ ခုနှစ်တွင် ပြည်သူတို့သည် နယ်လုံးလုံး နှစ်သက်သော အခါ၌ နယ်လုံးလုံး နှစ်သက်သော အခါ၌

အရှေ့အလယ်အပိုင်းနှင့် အရှေ့အလယ်အပိုင်း
အရှေ့အလယ်အပိုင်းနှင့် အရှေ့အလယ်အပိုင်း

အရှေ့အလယ်အပိုင်းနှင့် အရှေ့အလယ်အပိုင်း
အရှေ့အလယ်အပိုင်းနှင့် အရှေ့အလယ်အပိုင်း

အရှေ့အလယ်အပိုင်းနှင့် အရှေ့အလယ်အပိုင်း
အရှေ့အလယ်အပိုင်းနှင့် အရှေ့အလယ်အပိုင်း

Handwritten text in a script, likely Burmese, inscribed on a palm leaf. The text is arranged in approximately 10 horizontal lines across the length of the leaf. Two circular holes are visible, one near the left end and one near the right end, used for threading a cord to bind multiple leaves together. The script is finely etched into the surface of the dried leaf.

114

தனக்கு உதவிக்க லீயும்கூடா
புதுயுகம் புதுயுகம் புதுயுகம் புதுயுகம்
புதுயுகம் புதுயுகம் புதுயுகம் புதுயுகம்
புதுயுகம் புதுயுகம் புதுயுகம் புதுயுகம்

புதுயுகம் புதுயுகம் புதுயுகம் புதுயுகம்
புதுயுகம் புதுயுகம் புதுயுகம் புதுயுகம்
புதுயுகம் புதுயுகம் புதுயுகம் புதுயுகம்
புதுயுகம் புதுயுகம் புதுயுகம் புதுயுகம்

[illegible]

॥ श्रीगणेशाय नमः ॥
 ॥ श्रीगणेशाय नमः ॥

115

11543-44 11543-44 11543-44 11543-44 11543-44 11543-44 11543-44 11543-44 11543-44 11543-44

11543-44 11543-44 11543-44 11543-44 11543-44 11543-44 11543-44 11543-44 11543-44 11543-44

11543-44 11543-44 11543-44 11543-44 11543-44 11543-44 11543-44 11543-44 11543-44 11543-44

11543-44 11543-44 11543-44 11543-44 11543-44 11543-44 11543-44 11543-44 11543-44 11543-44

11543-44 11543-44 11543-44 11543-44 11543-44 11543-44 11543-44 11543-44 11543-44 11543-44

11543-44 11543-44 11543-44 11543-44 11543-44 11543-44 11543-44 11543-44 11543-44 11543-44

[illegible]

116

၁၇၈၇ ခုနှစ်၊ ဧပြီလ၊ ၁၇ ရက်၊ နံနက် ၈ နာရီ၊
၁၇၈၇ ခုနှစ်၊ ဧပြီလ၊ ၁၈ ရက်၊ နံနက် ၈ နာရီ၊
၁၇၈၇ ခုနှစ်၊ ဧပြီလ၊ ၁၉ ရက်၊ နံနက် ၈ နာရီ၊
၁၇၈၇ ခုနှစ်၊ ဧပြီလ၊ ၂၀ ရက်၊ နံနက် ၈ နာရီ၊

၁၇၈၇ ခုနှစ်၊ ဧပြီလ၊ ၂၁ ရက်၊ နံနက် ၈ နာရီ၊
၁၇၈၇ ခုနှစ်၊ ဧပြီလ၊ ၂၂ ရက်၊ နံနက် ၈ နာရီ၊
၁၇၈၇ ခုနှစ်၊ ဧပြီလ၊ ၂၃ ရက်၊ နံနက် ၈ နာရီ၊
၁၇၈၇ ခုနှစ်၊ ဧပြီလ၊ ၂၄ ရက်၊ နံနက် ၈ နာရီ၊

[illegible]

၁၂၇၅ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်၊ နံနက် ၈ နာရီခန့်၊

၁၁၇

၁၂၇၅ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်၊ နံနက် ၈ နာရီခန့်၊

၁၂၇၅ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်၊ နံနက် ၈ နာရီခန့်၊

၁၂၇၅ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်၊ နံနက် ၈ နာရီခန့်၊

၁၂၇၅ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်၊ နံနက် ၈ နာရီခန့်၊

၁၂၇၅ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်၊ နံနက် ၈ နာရီခန့်၊

မဟာဝိသုဒ္ဓိ၊ ဟောတော်မူသော အကျမ်းတော်တို့ကို ဟောတော်မူသော အကျမ်းတော်တို့ကို ဟောတော်မူသော အကျမ်းတော်တို့ကို

မဟာဝိသုဒ္ဓိ၊ ဟောတော်မူသော အကျမ်းတော်တို့ကို ဟောတော်မူသော အကျမ်းတော်တို့ကို ဟောတော်မူသော အကျမ်းတော်တို့ကို

မဟာဝိသုဒ္ဓိ၊ ဟောတော်မူသော အကျမ်းတော်တို့ကို ဟောတော်မူသော အကျမ်းတော်တို့ကို ဟောတော်မူသော အကျမ်းတော်တို့ကို

ထာရှင်အုပ်စုပါကလေးနှစ်ကလေးများကို နှစ်စဉ် အကဲဖြတ်ချိန်တွင် အကဲဖြတ်ပေးပါမည်။

புதுப்பித்தல் காதி. 1000 ரூபாயில் 1000 ரூபாய்

Handwritten text in Burmese script, likely a signature or name, appearing as a single line of cursive writing.

1925. 1926. 1927. 1928. 1929. 1930. 1931. 1932. 1933. 1934. 1935. 1936. 1937. 1938. 1939. 1940. 1941. 1942. 1943. 1944. 1945. 1946. 1947. 1948. 1949. 1950. 1951. 1952. 1953. 1954. 1955. 1956. 1957. 1958. 1959. 1960. 1961. 1962. 1963. 1964. 1965. 1966. 1967. 1968. 1969. 1970. 1971. 1972. 1973. 1974. 1975. 1976. 1977. 1978. 1979. 1980. 1981. 1982. 1983. 1984. 1985. 1986. 1987. 1988. 1989. 1990. 1991. 1992. 1993. 1994. 1995. 1996. 1997. 1998. 1999. 2000. 2001. 2002. 2003. 2004. 2005. 2006. 2007. 2008. 2009. 2010. 2011. 2012. 2013. 2014. 2015. 2016. 2017. 2018. 2019. 2020. 2021. 2022. 2023. 2024. 2025. 2026. 2027. 2028. 2029. 2030. 2031. 2032. 2033. 2034. 2035. 2036. 2037. 2038. 2039. 2040. 2041. 2042. 2043. 2044. 2045. 2046. 2047. 2048. 2049. 2050. 2051. 2052. 2053. 2054. 2055. 2056. 2057. 2058. 2059. 2060. 2061. 2062. 2063. 2064. 2065. 2066. 2067. 2068. 2069. 2070. 2071. 2072. 2073. 2074. 2075. 2076. 2077. 2078. 2079. 2080. 2081. 2082. 2083. 2084. 2085. 2086. 2087. 2088. 2089. 2090. 2091. 2092. 2093. 2094. 2095. 2096. 2097. 2098. 2099. 2100. 2101. 2102. 2103. 2104. 2105. 2106. 2107. 2108. 2109. 2110. 2111. 2112. 2113. 2114. 2115. 2116. 2117. 2118. 2119. 2120. 2121. 2122. 2123. 2124. 2125. 2126. 2127. 2128. 2129. 2130. 2131. 2132. 2133. 2134. 2135. 2136. 2137. 2138. 2139. 2140. 2141. 2142. 2143. 2144. 2145. 2146. 2147. 2148. 2149. 2150. 2151. 2152. 2153. 2154. 2155. 2156. 2157. 2158. 2159. 2160. 2161. 2162. 2163. 2164. 2165. 2166. 2167. 2168. 2169. 2170. 2171. 2172. 2173. 2174. 2175. 2176. 2177. 2178. 2179. 2180. 2181. 2182. 2183. 2184. 2185. 2186. 2187. 2188. 2189. 2190. 2191. 2192. 2193. 2194. 2195. 2196. 2197. 2198. 2199. 2200. 2201. 2202. 2203. 2204. 2205. 2206. 2207. 2208. 2209. 2210. 2211. 2212. 2213. 2214. 2215. 2216. 2217. 2218. 2219. 2220. 2221. 2222. 2223. 2224. 2225. 2226. 2227. 2228. 2229. 2230. 2231. 2232. 2233. 2234. 2235. 2236. 2237. 2238. 2239. 2240. 2241. 2242. 2243. 2244. 2245. 2246. 2247. 2248. 2249. 2250. 2251. 2252. 2253. 2254. 2255. 2256. 2257. 2258. 2259. 2260. 2261. 2262. 2263. 2264. 2265. 2266. 2267. 2268. 2269. 2270. 2271. 2272. 2273. 2274. 2275. 2276. 2277. 2278. 2279. 2280. 2281. 2282. 2283. 2284. 2285. 2286. 2287. 2288. 2289. 2290. 2291. 2292. 2293. 2294. 2295. 2296. 2297. 2298. 2299. 2300. 2301. 2302. 2303. 2304. 2305. 2306. 2307. 2308. 2309. 2310. 2311. 2312. 2313. 2314. 2315. 2316. 2317. 2318. 2319. 2320. 2321. 2322. 2323. 2324. 2325. 2326. 2327. 2328. 2329. 2330. 2331. 2332. 2333. 2334. 2335. 2336. 2337. 2338. 2339. 2340. 2341. 2342. 2343. 2344. 2345. 2346. 2347. 2348. 2349. 2350. 2351. 2352. 2353. 2354. 2355. 2356. 2357. 2358. 2359. 2360. 2361. 2362. 2363. 2364. 2365. 2366. 2367. 2368. 2369. 2370. 2371. 2372. 2373. 2374. 2375. 2376. 2377. 2378. 2379. 2380. 2381. 2382. 2383. 2384. 2385. 2386. 2387. 2388. 2389. 2390. 2391. 2392. 2393. 2394. 2395. 2396. 2397. 2398. 2399. 2400. 2401. 2402. 2403. 2404. 2405. 2406. 2407. 2408. 2409. 2410. 2411. 2412. 2413. 2414. 2415. 2416. 2417. 2418. 2419. 2420. 2421. 2422. 2423. 2424. 2425. 2426. 2427. 2428. 2429. 2430. 2431. 2432. 2433. 2434. 2435. 2436. 2437. 2438. 2439. 2440. 2441. 2442. 2443. 2444. 2445. 2446. 2447. 2448. 2449. 2450. 2451. 2452. 2453. 2454. 2455. 2456. 2457. 2458. 2459. 2460. 2461. 2462. 2463. 2464. 2465. 2466. 2467. 2468. 2469. 2470. 2471. 2472. 2473. 2474. 2475. 2476. 2477. 2478. 2479. 2480. 2481. 2482. 2483. 2484. 2485. 2486. 2487. 2488. 2489. 2490. 2491. 2492. 2493. 2494. 2495. 2496. 2497. 2498. 2499. 2500. 2501. 2502. 2503. 2504. 2505. 2506. 2507. 2508. 2509. 2510. 2511. 2512. 2513. 2514. 2515. 2516. 2517. 2518. 2519. 2520. 2521. 2522. 2523. 2524. 2525. 2526. 2527. 2528. 2529. 2530. 2531. 2532. 2533. 2534. 2535. 2536. 2537. 2538. 2539. 2540. 2541. 2542. 2543. 2544. 2545. 2546. 2547. 2548. 2549. 2550. 2551. 2552. 2553. 2554. 2555. 2556. 2557. 2558. 2559. 2560. 2561. 2562. 2563. 2564. 2565. 2566. 2567. 2568. 2569. 2570. 2571. 2572. 2573. 2574. 2575. 2576. 2577. 2578. 2579. 2580. 2581. 2582. 2583. 2584. 2585. 2586. 2587. 2588. 2589. 2590. 2591. 2592. 2593. 2594. 2595. 2596. 2597. 2598. 2599. 2600. 2601. 2602. 2603. 2604. 2605. 2606. 26

[Faint handwritten text, likely bleed-through from the reverse side.]

Handwritten text in Devanagari script, likely a signature or name, appearing as "गुरुदेव" (Gurudev).

၂၀၁၂ ခုနှစ် ဧပြီလ ၁ ရက်နေ့ မြန်မာနိုင်ငံတော် အစိုးရက
ပြဋ္ဌာန်းခဲ့သော အမိန့်ကြော်ငြာများနှင့် ပတ်သက်သည့်

အမိန့်ကြော်ငြာများကို အောက်ဖော်ပြပါ အခန်းများတွင်
အသုံးပြုနိုင်ပါသည်။

၁။ အမိန့်ကြော်ငြာများကို အောက်ဖော်ပြပါ အခန်းများတွင်
အသုံးပြုနိုင်ပါသည်။

119

ဟူ၍ ၁၇၀၁ ခုနှစ်၌ ဟူ၍ ၁၇၀၂ ခုနှစ်၌

ဟူ၍ ၁၇၀၃ ခုနှစ်၌ ဟူ၍ ၁၇၀၄ ခုနှစ်၌

ဟူ၍ ၁၇၀၅ ခုနှစ်၌ ဟူ၍ ၁၇၀၆ ခုနှစ်၌

ဟူ၍ ၁၇၀၇ ခုနှစ်၌ ဟူ၍ ၁၇၀၈ ခုနှစ်၌

ဟူ၍ ၁၇၀၉ ခုနှစ်၌ ဟူ၍ ၁၇၁၀ ခုနှစ်၌

ဟူ၍ ၁၇၁၁ ခုနှစ်၌ ဟူ၍ ၁၇၁၂ ခုနှစ်၌

[illegible]

အရှင်ဘုရား၏ အမိန့်ကို လိုက်နာကြပါ။
အရှင်ဘုရား၏ အမိန့်ကို လိုက်နာကြပါ။

Handwritten text in Devanagari script, likely a signature or name, appearing as a faint, mirrored bleed-through from the reverse side of the page.

110

အဘယဝသဒ္ဓါယျာယံ၊ အဘယသုမ္မာဒ္ဓိဝသုမ္မာဒ္ဓိသုမ္မာဒ္ဓိ၊

နိမ္မိတသုမ္မာဒ္ဓိ၊ အဘယသုမ္မာဒ္ဓိ၊ အဘယသုမ္မာဒ္ဓိ၊

အဘယသုမ္မာဒ္ဓိ၊ အဘယသုမ္မာဒ္ဓိ၊ အဘယသုမ္မာဒ္ဓိ၊

အဘယသုမ္မာဒ္ဓိ၊ အဘယသုမ္မာဒ္ဓိ၊ အဘယသုမ္မာဒ္ဓိ၊

အဘယသုမ္မာဒ္ဓိ၊ အဘယသုမ္မာဒ္ဓိ၊ အဘယသုမ္မာဒ္ဓိ၊

အဘယသုမ္မာဒ္ဓိ၊ အဘယသုမ္မာဒ္ဓိ၊ အဘယသုမ္မာဒ္ဓိ၊

၁၂၃၄၅၆၇၈၉၁၀၁၁၂၃၄၅၆၇၈၉၁၂

၁၂၃၄၅၆၇၈၉၁၀၁၁၂၃၄၅၆၇၈၉၁၂

၁၂၃၄၅၆၇၈၉၁၀၁၁၂၃၄၅၆၇၈၉၁၂

၁၂၃၄၅၆၇၈၉၁၀၁၁၂၃၄၅၆၇၈၉၁၂

၁၂၃၄၅၆၇၈၉၁၀၁၁၂၃၄၅၆၇၈၉၁၂

၁၂၃၄၅၆၇၈၉၁၀၁၁၂၃၄၅၆၇၈၉၁၂

၁၂၃၄၅၆၇၈၉၁၀၁၁၂၃၄၅၆၇၈၉၁၂

၁၂၃၄၅၆၇၈၉၁၀၁၁၂၃၄၅၆၇၈၉၁၂

၁၂၃၄၅၆၇၈၉၁၀၁၁၂၃၄၅၆၇၈၉၁၂

၁၂၃၄၅၆၇၈၉၁၀၁၁၂၃၄၅၆၇၈၉၁၂

၁၂၃၄၅၆၇၈၉၁၀၁၁၂၃၄၅၆၇၈၉၁၂

၁၂၃၄၅၆၇၈၉၁၀၁၁၂၃၄၅၆၇၈၉၁၂

ဟာရဒ် ပြာဟာရဒ် ၁၂ မိုးဒ်ဟာရဒ်
ဟာရဒ် ပြာဟာရဒ် ၁၂ မိုးဒ်ဟာရဒ်

ဟာရဒ် ပြာဟာရဒ် ၁၂ မိုးဒ်ဟာရဒ်

ဟာရဒ် ပြာဟာရဒ် ၁၂ မိုးဒ်ဟာရဒ်

ဟာရဒ် ပြာဟာရဒ် ၁၂ မိုးဒ်ဟာရဒ်

ဟာရဒ် ပြာဟာရဒ် ၁၂ မိုးဒ်ဟာရဒ်

ဟာရဒ် ပြာဟာရဒ် ၁၂ မိုးဒ်ဟာရဒ်

ဟာရဒ် ပြာဟာရဒ် ၁၂ မိုးဒ်ဟာရဒ်

194
အိမ်ကုသော၊ ဤအိမ်ကုသောကုသော၊ ဤအိမ်ကုသော
အိမ်ကုသော၊ ဤအိမ်ကုသောကုသော၊ ဤအိမ်ကုသော
အိမ်ကုသော၊ ဤအိမ်ကုသောကုသော၊ ဤအိမ်ကုသော
အိမ်ကုသော၊ ဤအိမ်ကုသောကုသော၊ ဤအိမ်ကုသော

215-2772

WESTERN UNION
BANK LTD
KODAK

